

ပြည်ထောင်စုမြန်မာနိုင်ငံတော်
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဥပဒေ
(နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၅/၂၀၀၇)
၁၃၆၈ ခုနှစ်၊ နှောင်းတန်ခူးလပြည့်ကျော် ၄ ရက်
(၂၀၀၇ ခုနှစ်၊ ဧပြီလ ၅ ရက်)

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီသည် အောက်ပါ ဥပဒေကို ပြဋ္ဌာန်းလိုက်သည် -

အခန်း (၁)
အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်

- ၁။ ဤဥပဒေကို ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဥပဒေ ဟု ခေါ်တွင်စေရမည်။
- ၂။ ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်-
 - (က) ကျန်းမာရေးလုပ်ငန်း ဆိုသည်မှာ ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာ နှင့် အပြုအမူကို မြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါရှာဖွေ ခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေးပြန်လည်ထူထောင်ခြင်းနှင့် သုတေသန ပြုခြင်းများအပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သော အသိပညာ၊ အတတ် ပညာနှင့် ကျွမ်းကျင်မှုပညာဆိုင်ရာ လုပ်ငန်းတစ်ရပ်ရပ်ကို ဆိုသည်။
 - (ခ) ကျန်းမာရေးစောင့်ရှောက်မှု ဆိုသည်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းနှင့် လူမှုရေးပိုင်း ဆိုင်ရာ ကျန်းမာမှုအဆင့်မြှင့်တင်ခြင်း၊ ရောဂါကြိုတင်ကာကွယ်ခြင်း၊ ရောဂါ ရှာဖွေခြင်း၊ ရောဂါကုသခြင်း၊ ကျန်းမာရေး ပြန်လည်ထူထောင်ခြင်းနှင့် သုတေသနပြုခြင်းများအပါအဝင် ကျန်းမာရေးနှင့် သက်ဆိုင်သော အသိ ပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်မှုပညာဆိုင်ရာ ဆောင်ရွက်မှုများကို ဆိုသည်။

- (ဂ) ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း ဆိုသည်မှာ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုခု သို့မဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးက အကျိုးအမြတ်ရရှိရန် ရည်ရွယ်၍ဖြစ်စေ၊ အကျိုးအမြတ်ရရှိရန် မရည်ရွယ်ဘဲဖြစ်စေ လုပ်ကိုင်သော ပုဒ်မ ၇ ပါ ကျန်းမာရေးလုပ်ငန်းတစ်ရပ်ကို ဆိုသည်။
- (ဃ) ပုဂ္ဂလိကဆေးခန်း ဆိုသည်မှာ ပြင်ပလူနာများအတွက် ကျန်းမာရေးလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့် အညီ စနစ်တကျတည်ထောင်ဖွင့်လှစ်သော ဆေးခန်းကို ဆိုသည်။
- (င) ပုဂ္ဂလိကအထွေထွေရောဂါကုဆေးခန်း ဆိုသည်မှာ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော အထွေထွေဆေးကုသခွင့် လိုင်စင်ရရှိသူကသော်လည်းကောင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီက ထုတ်ပေးသော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရရှိသူကသော်လည်းကောင်း သက်ဆိုင်ရာ ပညာရပ်ဖြင့် ကုသမှုပေးသော ပုဂ္ဂလိကဆေးခန်းကို ဆိုသည်။
- (စ) ပုဂ္ဂလိကအထူးကုဆေးခန်း ဆိုသည်မှာ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော အထူးဆေးကုသခွင့် လိုင်စင်ရရှိသူကသော်လည်းကောင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီက အထူးကုဆေးကုသခွင့်အတွက် ထုတ်ပေးသော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရရှိသူကသော်လည်းကောင်း သက်ဆိုင်ရာ ပညာရပ်ဖြင့် ကုသမှုပေးသော ပုဂ္ဂလိကဆေးခန်းကို ဆိုသည်။
- (ဆ) ပုဂ္ဂလိကဆေးရုံ ဆိုသည်မှာ ပြင်ပလူနာနှင့် အတွင်းလူနာများအတွက် ကျန်းမာရေးလုပ်ငန်းကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့်အညီ စနစ်တကျ တည်ထောင်ဖွင့်လှစ်သော ဆေးရုံကို ဆိုသည်။
- (ဇ) ပုဂ္ဂလိကအထွေထွေရောဂါကုဆေးရုံး ဆိုသည်မှာ အထွေထွေရောဂါများကို ပြုစုကုသမှုပေးရန် အလို့ငှာ မြန်မာနိုင်ငံဆေးကောင်စီက ထုတ်ပေးသော အထွေထွေဆေးကုသခွင့် လိုင်စင် သို့မဟုတ် အထူးဆေးကုသခွင့် လိုင်စင်ရရှိသူကသော်လည်းကောင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ

က အထွေထွေဆေးကုသခွင့်အတွက် ဖြစ်စေ၊ အထူးဆေးကုသခွင့်အတွက် ဖြစ်စေ ထုတ်ပေးသော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရရှိသူကသော်လည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးသော ပုဂ္ဂလိက ဆေးရုံကို ဆိုသည်။

(ဈ) **ပုဂ္ဂလိကအထူးကုဆေးရုံ** ဆိုသည်မှာ ဆေးပညာဘာသာတစ်မျိုးမျိုးဖြင့် ဖြစ်စေ၊ တစ်မျိုးထက်ပိုသော ဆေးပညာဘာသာရပ်များဖြင့်ဖြစ်စေ အထူး ပြုစုကုသမှုပေးရန် အလို့ငှာ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော အထူးဆေးကုသခွင့် လိုင်စင်ရရှိသူကသော်လည်းကောင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီက အထူးကုဆေးကုသခွင့်အတွက် ထုတ်ပေး သော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန် မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ရရှိသူကသော်လည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုပေးသော ပုဂ္ဂလိကဆေးရုံကို ဆိုသည်။

(ည) **ပုဂ္ဂလိကသားဖွားခန်း** ဆိုသည်မှာ ကိုယ်ဝန်ဆောင်မိခင်များကို လက်ခံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ သာမန်မွေးဖွားပေးခြင်း၊ မွေးဖွားစဉ်နှင့် မွေးဖွားပြီးအချိန်များတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းများကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်ရန် သတ်မှတ်ထားသည့် အင်္ဂါရပ်များနှင့် အညီ စနစ်တကျ တည်ထောင်ဖွင့်လှစ်သော သားဖွားခန်းကို ဆိုသည်။

(ဋ) **ပုဂ္ဂလိကရောဂါရှာဖွေရေးလုပ်ငန်း** ဆိုသည်မှာ ကျန်းမာရေးစစ်ဆေးခြင်း၊ ရောဂါရှာဖွေဖော်ထုတ်ခြင်း သို့မဟုတ် ရောဂါကုသခြင်းအတွက် အထောက် အကူပြုသော ရောဂါရှာဖွေရေးဓာတ်ခွဲလုပ်ငန်း၊ ဓာတ်မှန်ဘက်ဆိုင်ရာ ရောဂါရှာဖွေရေးလုပ်ငန်းနှင့် အခြားရောဂါရှာဖွေရေးလုပ်ငန်းတစ်ရပ်ရပ်ကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်သော ကျန်းမာရေးလုပ်ငန်းကို ဆိုသည်။

(ဌ) **ပုဂ္ဂလိကသူနာပြုစုရေးဂေဟာ** ဆိုသည်မှာ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရသူ၊ ကျန်းမာရေး ပြန်လည်ထူထောင်ပေးမှုခံယူသူနှင့် သက်ကြီးရွယ်အိုများအား လက်ခံ၍ သူနာပြုစောင့်ရှောက်ခြင်းကို ပုဂ္ဂလိက လုပ်ငန်းအဖြစ် ဆောင်ရွက်ရန် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ တည်ထောင်ဖွင့်လှစ်သော နေရာဌာနကို ဆိုသည်။

- (၃) ပုဂ္ဂလိကနယ်လှည့်ကျန်းမာရေးလုပ်ငန်း ဆိုသည်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးသူက လှည့်လည်၍ ကျန်းမာရေးစောင့်ရှောက်မှုတစ်ရပ်ရပ်ကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်သော ကျန်းမာရေးလုပ်ငန်းကို ဆိုသည်။
- (ဗ) ပုဂ္ဂလိကကျန်းမာရေးအကျိုးဆောင်လုပ်ငန်း ဆိုသည်မှာ လူနာပို့ဆောင်ခြင်း သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုခံယူနိုင်ရန် အလို့ငှာ ပြည်တွင်းပြည်ပ ဆက်သွယ်ခြင်းကို ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်သော ကျန်းမာရေးလုပ်ငန်းကို ဆိုသည်။
- (ဏ) ပုဂ္ဂလိကအထွေထွေကျန်းမာရေးလုပ်ငန်း ဆိုသည်မှာ ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ရပ်ရပ်၏ ကျန်းမာရေးနှင့် စပ်လျဉ်း၍ လျှပ်စစ်၊ အပူ၊ အလင်းရောင်၊ ဓာတ်တစ်မျိုးမျိုး သို့မဟုတ် အခြားနည်းတစ်မျိုးမျိုးဖြင့် ကိရိယာတစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ အသုံးမပြုဘဲဖြစ်စေ ပုဂ္ဂလိကလုပ်ငန်းအဖြစ် ဆောင်ရွက်သော ကျန်းမာရေးလုပ်ငန်းကို ဆိုသည်။
- (တ) နည်းပညာကျွမ်းကျင်သူ ဆိုသည်မှာ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခုကဖြစ်စေ၊ အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ ခွင့်ပြုချက်အရဖြစ်စေ ကျန်းမာရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ နည်းပညာရပ်များကို သင်ကြားပေးရန် ဖွင့်လှစ်သော သင်တန်း၊ ကျောင်း၊ သိပ္ပံ၊ ကောလိပ် သို့မဟုတ် တက္ကသိုလ်က အပ်နှင်းသည့် လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ် ဒီဂရီရရှိသူကို ဆိုသည်။ ယင်းစကားရပ်တွင် ပြည်ပက အပ်နှင်းပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း အသိအမှတ်ပြုသည့် လက်မှတ်၊ ဒီပလိုမာ၊ ဘွဲ့ သို့မဟုတ် ဒီဂရီရရှိသူလည်း ပါဝင်သည်။
- (ထ) တာဝန်ခံပုဂ္ဂိုလ် ဆိုသည်မှာ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်ကို တည်ထောင်သူ၊ ကြီးကြပ်အုပ်ချုပ်သူ သို့မဟုတ် စီမံခန့်ခွဲမှုတာဝန်ကို တာဝန်ခံဆောင်ရွက်သူကို ဆိုသည်။
- (ဒ) ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဆိုသည်မှာ မြန်မာနိုင်ငံ ဆေးကောင်စီက ထုတ်ပေးသော ဆေးကုသခွင့် လိုင်စင်ကိုဖြစ်စေ၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီက ထုတ်ပေးသော သွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်

မှတ်ပုံတင်လက်မှတ် သို့မဟုတ် လိုင်စင်ကိုဖြစ်စေ၊ သူနာပြုနှင့် သားဖွား
ကောင်စီက ထုတ်ပေးသော သူနာပြု သို့မဟုတ် သားဖွားလိုင်စင်ကို ဖြစ်စေ
ရရှိသူနှင့် နည်းပညာကျွမ်းကျင်သူများကို ဆိုသည်။

- (ခ) ဗဟိုအဖွဲ့ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ပုဂ္ဂလိက ကျန်းမာရေး
လုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ကို ဆိုသည်။
- (န) ကြီးကြပ်ရေးကော်မတီ ဆိုသည်မှာ ဤဥပဒေအရ ဖွဲ့စည်းသော ပုဂ္ဂလိက
ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီကို ဆိုသည်။

အခန်း (၂)
ရည်ရွယ်ချက်များ

- ၃။ ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
- (က) နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ
တိုးတက်ဖြစ်ထွန်းစေရန်၊
 - (ခ) အမျိုးသားကျန်းမာရေးစောင့်ရှောက်မှုစနစ်တွင် ပုဂ္ဂလိက ကျန်းမာရေး
လုပ်ငန်းများက အစိတ်အပိုင်းတစ်ရပ်အဖြစ် စနစ်တကျပါဝင်ဆောင်ရွက်နိုင်
စေရန်၊
 - (ဂ) ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ပုဂ္ဂလိကကဏ္ဍ၏
စွမ်းအားအရင်းအမြစ်များကို ထိရောက်စွာ အသုံးပြုနိုင်စေရန်၊
 - (ဃ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တည်ထောင်ဖွင့်လှစ်ခြင်းအားဖြင့်
ပြည်သူများက မိမိတို့၏ ကျန်းမာရေးလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး
အတွက် စိတ်ကြိုက်ရွေးချယ်ခွင့် ရရှိစေရန်၊
 - (င) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများက ပြည်သူများအတွက် မျှတသော စရိတ်
ဖြင့် အရည်အသွေးမြင့်မားသည့် ဝန်ဆောင်မှုပေးနိုင်စေရန်နှင့် တာဝန်ခံမှုရှိ
စေရန်။

အခန်း (၃)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဖွဲ့စည်းခြင်း

အစိုးရအဖွဲ့သည် -

- (က) ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ အကြီးအကဲနှင့် ကိုယ်စားလှယ်များ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက အဖွဲ့ဝင်များအဖြစ်လည်းကောင်း ပါဝင်စေလျက် ၂၁ ဦးထက်မများသော ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ကို ဖွဲ့စည်းရမည်။
- (ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းရာတွင် လိုအပ်ပါက အဖွဲ့ဝင်များအနက်မှ သင့်လျော်သည့် ပုဂ္ဂိုလ်ကို တွဲဖက်အတွင်းရေးမှူးအဖြစ် သတ်မှတ်တာဝန်ပေးအပ်နိုင်သည်။
- (ဂ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းထားသော ဗဟိုအဖွဲ့ကို လိုအပ်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

အခန်း (၄)

ဗဟိုအဖွဲ့၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ

- ၅။ ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များမှာ အောက်ပါအတိုင်း ဖြစ်သည် -
 - (က) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ကျန်းမာရေး မူဝါဒနှင့်အညီ လမ်းညွှန်ခြင်း၊
 - (ခ) ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်း၏ အရည်အသွေးထိန်းသိမ်းမြှင့်တင်ရေးအတွက် သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ သက်ဆိုင်ရာ တာဝန်ရှိသူများက အကောင်အထည်ဖော် ဆောင်ရွက်စေရန် လမ်းညွှန်ခြင်း၊
 - (ဂ) ပုဂ္ဂလိကနယ်လှည့်ကျန်းမာရေးလုပ်ငန်း၊ ပုဂ္ဂလိကကျန်းမာရေးအကျိုးဆောင်လုပ်ငန်းနှင့် ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးခန်းလုပ်ငန်းများမှအပ အခြားပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ် တည်ထောင်ဖွင့်လှစ်နိုင်ရေး

အတွက် အဆောက်အအုံအသစ်ဆောက်လုပ်ရန် သို့မဟုတ် ပြုပြင်ရန် ကြိုတင် ခွင့်ပြုချက်လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးခြင်း သို့မဟုတ် ကြိုတင်ခွင့်ပြုချက် ထုတ်ပေးရန် ငြင်းပယ်ခြင်း၊

- (ဃ) ပုဂ္ဂလိကဆေးရုံအမျိုးအစားနှင့် ကုသနိုင်သည့် ရောဂါအမျိုးအစား သတ်မှတ်ခြင်း၊
- (င) ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်းလုပ်ငန်း လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားခြင်းမှအပ အခြားပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ် လုပ်ကိုင်ခွင့်ပြုရန် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း၊
- (စ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှုရှိမရှိ စစ်ဆေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊
- (ဆ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အထူးကိစ္စရပ်များကို ဆောင်ရွက်နိုင်ရန် သင့်လျော်သော ပုဂ္ဂိုလ်များပါဝင်သည့် လိုအပ်သော အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊
- (ဇ) ခေတ်အလျောက် တိုးတက်လာသော ဆေးပညာနှင့် နည်းစနစ်များကို လိုက်နာကျင့်သုံးဆောင်ရွက်ရန် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအား ညွှန်ကြားခြင်း၊
- (ဈ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများအတွက် လိုအပ်သော အင်္ဂါရပ်များနှင့် လိုအပ်ချက်များကို သတ်မှတ်ခြင်း၊
- (ည) ပြည်နယ်၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီများ ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ သတ်မှတ်ခြင်း၊
- (ဋ) ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်က တင်ပြသော ကိစ္စရပ်များကို အဆုံးအဖြတ် ပေးခြင်း၊
- (ဌ) မိမိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခြင်း၊

- (၃) ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီ၏ ဆုံးဖြတ်ချက်တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း၊
- (ဗ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ၏ လိုင်စင်သက်တမ်း၊ လိုင်စင်ခနှင့် လုပ်စင်သက်တမ်းတိုးမြှင့်ခတို့ကို သတ်မှတ်ခြင်း၊
- (ဏ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှတစ်ဆင့် အစိုးရအဖွဲ့သို့ တင်ပြခြင်း။

၆။ ဗဟိုအဖွဲ့သည် လိုအပ်ပါက မိမိ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို လုပ်ငန်းကော်မတီအား ဖြစ်စေ၊ ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်အားဖြစ်စေ၊ အဖွဲ့အစည်း သို့မဟုတ် ဌာနတစ်ခုခုအားဖြစ်စေ လွှဲအပ်၍ ဆောင်ရွက်စေနိုင်သည်။

အခန်း (၅)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ

၇။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည် -

- (က) ပုဂ္ဂလိက ဆေးခန်းလုပ်ငန်း
 - (၁) ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးခန်းလုပ်ငန်း၊
 - (၂) ပုဂ္ဂလိက အထူးကုဆေးခန်းလုပ်ငန်း၊
- (ခ) ပုဂ္ဂလိက ဆေးရုံလုပ်ငန်း
 - (၁) ပုဂ္ဂလိက အထွေထွေရောဂါကု ဆေးရုံးလုပ်ငန်း၊
 - (၂) ပုဂ္ဂလိက အထူးကုဆေးရုံးလုပ်ငန်း၊
- (ဂ) ပုဂ္ဂလိက သားဖွားခန်းလုပ်ငန်း၊
- (ဃ) ပုဂ္ဂလိက ရောဂါရှာဖွေရေးလုပ်ငန်း၊
- (င) ပုဂ္ဂလိက သူနာပြုစုရေးဂေဟာလုပ်ငန်း၊
- (စ) ပုဂ္ဂလိက နယ်လှည့်ကျန်းမာရေးလုပ်ငန်း၊
- (ဆ) ပုဂ္ဂလိက ကျန်းမာရေးအကျိုးဆောင်လုပ်ငန်း၊
- (ဇ) ပုဂ္ဂလိက အထွေထွေကျန်းမာရေးလုပ်ငန်း၊

အခန်း (၆)

ပုဂ္ဂလိက ဆေးရုံ၏ အင်္ဂါရပ်များ

- ၈။ ပုဂ္ဂလိက ဆေးရုံသည် အောက်ပါ အင်္ဂါရပ်များနှင့် ညီညွတ်ရမည် -
 - (က) လုံလောက်သော သီးခြားမြေနေရာ အကျယ်အဝန်းရှိခြင်းနှင့် ခွင်ပြုထားသော နေရာတွင် တည်ဆောက်ခြင်း၊
 - (ခ) အဆောက်အအုံပုံစံနှင့် အခန်းဖွဲ့စည်းမှုများသည် သတ်မှတ်ထားသော စံများနှင့် ညီညွတ်ခြင်း၊
 - (ဂ) ဆေးရုံအတွင်း၊ အပြင်နှင့် ပရဂုဏ်တို့ကို သန့်ရှင်းသပ်ရပ်၍ ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားခြင်း၊
 - (ဃ) သတ်မှတ်ထားသော ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများဖြင့် ၂၄ နာရီ ပတ်လုံး တာဝန်ထမ်းဆောင်စေရန် ဆောင်ရွက်ထားခြင်း၊
 - (င) အရေးပေါ် ပြင်ပလူနာနှင့် အတွင်းလူနာများကို ၂၄ နာရီ ကုသမှုခံယူနိုင်စေရန် ဆောင်ရွက်ထားခြင်း၊
 - (စ) လူနာများကို အရေးပေါ် အသက်ကယ်ကုသစောင့်ရှောက်မှု ပေးနိုင်ခြင်း၊
 - (ဆ) ပြင်ပလူနာကိုဖြစ်စေ၊ အတွင်းလူနာကိုဖြစ်စေ ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် ပိုးမွှားကင်းစင်သည့်အခန်းနှင့် လိုအပ်သော ခွဲစိတ်ပစ္စည်းကိရိယာများ ထားရှိခြင်း၊
 - (ဇ) သတ်မှတ်ထားသော စံနှင့် ညီညွတ်သော ပစ္စည်းကိရိယာနှင့် ဆေးဝါးများ ထားရှိခြင်း၊
 - (ဈ) ဆေးရုံအတန်းအစားနှင့် အမျိုးအစားအလိုက် ရောဂါရှာဖွေရေးအတွက် ဆောင်ရွက်နိုင်ခြင်း၊
 - (ည) လူနာညွှန်းပို့မှုစနစ်ရှိခြင်း၊
 - (ဋ) အန္တရာယ်ကင်းသော သွေးသွင်းကုသမှုအတွက် စီစဉ်ဆောင်ရွက်ထားခြင်း၊
 - (ဌ) စနစ်ကျသော ဆေးမှတ်တမ်း ထိန်းသိမ်းထားရှိခြင်း၊
 - (ဍ) ဆေးရုံအတန်းအစားနှင့် အမျိုးအစားအလိုက် တာဝန်ခံကြီးကြပ်အုပ်ချုပ်မှု စနစ်ရှိခြင်း၊

- (ဃ) ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ကူးစက်ရောဂါ မပြန့်ပွားစေရေးနှင့် စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသော စံနှင့်အညီ စနစ်တကျ စွန့်ပစ်ရေး တို့အတွက် ဆောင်ရွက်ထားခြင်း၊
- (ဏ) သန့်ရှင်းသော သောက်ရေ၊ သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားခြင်း၊
- (တ) ရေနှင့် မိလ္လာစနစ်ကို စနစ်တကျတည်ဆောက်ထားခြင်း၊
- (ထ) ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း၊
- (ဒ) ကောင်းမွန်သော ဆက်သွယ်ရေးစနစ်ရှိခြင်း၊
- (ဓ) လျှပ်စစ်မီး ၂၄ နာရီပတ်လုံး ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ထားခြင်း၊
- (န) သေဆုံးလူနာများအတွက် သတ်မှတ်ထားသည့် အစီအစဉ်ဆောင်ရွက်ထားခြင်း၊
- (ပ) ဗဟိုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များကို ဆောင်ရွက်ထားခြင်း။

အခန်း (၇)

ပုဂ္ဂလိကဆေးခန်း၏ အင်္ဂါရပ်များ

- ၉။ ပုဂ္ဂလိကဆေးခန်းသည် အောက်ပါ အင်္ဂါရပ်များနှင့် ညီညွတ်ရမည် -
- (က) သင့်လျော်သော အကျယ်အဝန်းရှိသည့် အဆောက်အအုံ သို့မဟုတ် အခန်းဖြစ်ခြင်း၊
 - (ခ) အတွင်းလူနာကို လက်ခံခွင့်မရှိဘဲ ပြင်ပလူနာကိုသာ ပြုစုကုသမှုပေးခြင်း၊
 - (ဂ) ဆေးခန်းအတွင်းအပြင်တို့တွင် သန့်ရှင်းသပ်ရပ်၍ ကျန်းမာရေးနှင့် ညီညွတ်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားခြင်း၊
 - (ဃ) လူနာညွှန်းပို့မှုစနစ်ရှိခြင်း၊
 - (င) စနစ်တကျသော ဆေးမှတ်တမ်း ထိန်းသိမ်းထားရှိခြင်း၊

- (စ) ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ကူးစက်ရောဂါ မပြန့်ပွားစေရေးနှင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျ စွန့်ပစ်ရေးတို့အတွက် ဆောင်ရွက်ထားခြင်း၊
- (ဆ) သန့်ရှင်းသော သောက်ရေ၊ သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားခြင်း၊
- (ဇ) ရေနှင့် မိလ္လာစနစ်ကို စနစ်တကျတည်ဆောက်ထားခြင်း၊
- (ဈ) သတ်မှတ်ထားသော ကျန်းမာရေး စောင့်ရှောက်မှုပေးသူများဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်း၊
- (ည) ဗဟိုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များကို ဆောင်ရွက်ထားခြင်း။

အခန်း (၈)

ပုဂ္ဂလိက သားဖွားခန်း၏ အင်္ဂါရပ်များ

- ၁၀။ ပုဂ္ဂလိက သားဖွားခန်းသည် အောက်ပါ အင်္ဂါရပ်များနှင့် ညီညွတ်ရမည် -
- (က) သီးခြားပရိဝုဏ်နှင့် သီးခြားအဆောက်အအုံရှိခြင်း၊
 - (ခ) သားဖွားလူနာများနှင့် မွေးကင်းစကလေးများကို ၂၄ နာရီ ပြုစုစောင့်ရှောက်မှု ပေးနိုင်ရန် ဆောင်ရွက်ထားခြင်း၊
 - (ဂ) သားဖွားခန်းအတွင်း၊ အပြင်နှင့် ပရဝုဏ်တို့ကို သန့်ရှင်းသပ်ရပ်၍ ကျန်းမာ ရေးနှင့် ညီညွတ်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားခြင်း၊
 - (ဃ) လူနာများကို အရေးပေါ် အသက်ကယ်ကုသစောင့်ရှောက်မှု ပေးနိုင်ခြင်း၊
 - (င) ပြင်ပလူနာကိုဖြစ်စေ၊ အတွင်းလူနာကိုဖြစ်စေ ခွဲစိတ်ကုသမှု ပြုလုပ်နိုင်ရန် ပိုးမွှားကင်းစင်သည့်အခန်းနှင့် လိုအပ်သော ခွဲစိတ်ပစ္စည်းကိရိယာများ ထားရှိ ခြင်း၊
 - (စ) သတ်မှတ်ထားသော စံနှင့် ညီညွတ်သော ပစ္စည်းကိရိယာနှင့် ဆေးဝါးများ ထားရှိခြင်း၊
 - (ဆ) လူနာညွှန်းပို့မှုစနစ်ရှိခြင်း၊
 - (ဇ) အန္တရာယ်ကင်းသော သွေးသွင်းကုသမှုအတွက် စီစဉ်ဆောင်ရွက်ထားခြင်း။

- (ဈ) စနစ်ကျသော ဆေးမှတ်တမ်း ထိန်းသိမ်းထားရှိခြင်း၊
- (ည) ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရေး၊ ကူးစက်ရောဂါ မပြန့်ပွားစေရေးနှင့် စွန့်ပစ်ပစ္စည်းများကို သတ်မှတ်ထားသော စံနှင့်အညီ စနစ်တကျ စွန့်ပစ်ရေး တို့အတွက် ဆောင်ရွက်ထားခြင်း၊
- (ဋ) သန့်ရှင်းသော သောက်ရေ၊ သုံးရေ လုံလောက်စွာ ရရှိနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်ထားခြင်း၊
- (ဌ) ရေနှင့် မိလ္လာစနစ်ကို စနစ်တကျတည်ဆောက်ထားခြင်း၊
- (ဍ) ဘေးအန္တရာယ် ကြိုတင်ကာကွယ်မှုနှင့် အရေးပေါ်ကယ်ဆယ်ရေးအတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ထားခြင်း၊
- (ဎ) ကောင်းမွန်သော ဆက်သွယ်ရေးစနစ်ရှိခြင်း၊
- (ဏ) လျှပ်စစ်မီး ၂၄ နာရီပတ်လုံး ရရှိရေးအတွက် စီစဉ်ဆောင်ရွက်ထားခြင်း၊
- (တ) သတ်မှတ်ထားသော ကျန်းမာရေး စောင့်ရှောက်မှုပေးသူများဖြင့် လုပ်ငန်း ဆောင်ရွက်ခြင်း၊
- (ထ) ဗဟိုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် အခြားလိုအပ်ချက်များနှင့် ဆောင်ရွက်ထားခြင်း။

အခန်း (၉)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအတွက် ကြိုတင်ခွင့်ပြုချက်

၁၁။ ပုဂ္ဂလိကနယ်လှည့်ကျန်းမာရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကျန်းမာရေးအကျိုးဆောင် လုပ်ငန်းများမှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ် တည်ထောင်ဖွင့်လှစ် နိုင်ရေးအတွက် အဆောက်အအုံအသစ် ဆောက်လုပ်လိုသူ သို့မဟုတ် လက်ရှိအဆောက်အအုံ ကို ပြုပြင်လိုသူသည် သက်ဆိုင်ရာ စည်ပင်သာယာရေးကော်မတီ သို့မဟုတ် စည်ပင်သာယာ ရေးအဖွဲ့၏ ထောက်ခံချက်နှင့်အတူ ကြိုတင်ခွင့်ပြုချက်ရရှိရန် အောက်ပါအချက်များဖော်ပြ ပြီး သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည် -

- (က) တည်ထောင်ဖွင့်လှစ်မည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း၊
- (ခ) တည်ထောင်ဖွင့်လှစ်မည့် လုပ်ငန်း၏ တည်နေရာ၊ အကျယ်အဝန်းနှင့်လိပ်စာ၊
- (ဂ) တည်နေရာ၏ ပတ်ဝန်းကျင်ရှိ မြေနှင့်အဆောက်အအုံများ၊
- (ဃ) အဆောက်အအုံနှင့် အခန်းဖွဲ့စည်းပုံ၊
- (င) ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်၊
- (စ) ဗဟိုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော အခြားလိုအပ်သည့် အချက်များ။

၁၂။ သက်ဆိုင်ရာ မြို့နယ်ကြီးကြပ်ရေးကော်မတီသည် ပုဒ်မ ၁၁ အရ လျှောက်ထားခြင်း ကို စိစစ်ပြီး ခရိုင်ကြီးကြပ်ရေးကော်မတီသို့လည်းကောင်း၊ ခရိုင်ကြီးကြပ်ရေးကော်မတီသည် ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီသို့လည်းကောင်း သဘောထားမှတ်ချက်နှင့်အတူ အဆင့်ဆင့်တင်ပြရမည်။

၁၃။ ပြည်နယ်၊ တိုင်း ကြီးကြပ်ရေးကော်မတီသည် ပုဒ်မ ၁၁ အရ လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ -

- (က) ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းလုပ်ငန်းမှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံအသစ် ဆောက်လုပ်ရန် သို့မဟုတ် လက်ရှိအဆောက်အအုံကို

ပြုပြင်ရန် ကြိုတင်ခွင့်ပြုချက် လျှောက်ထားသည့် ကိစ္စဖြစ်ပါက သဘောထားမှတ်ချက်နှင့်အတူ ဗဟိုအဖွဲ့သို့ တင်ပြရမည်။

- (ခ) ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း လုပ်ငန်းတည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံအသစ်ဆောက်လုပ်ရန် သို့မဟုတ် လက်ရှိအဆောက်အအုံကို ပြုပြင်ရန် ကြိုတင်ခွင့်ပြုချက်လျှောက်ထားသည့် ကိစ္စဖြစ်ပါက စိစစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အတူ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးခြင်း သို့မဟုတ် ကြိုတင်ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၄။ ဗဟိုအဖွဲ့သည် ပုဒ်မ ၁၃၊ ပုဒ်မခွဲ (က) အရ ပြည်နယ်၊ တိုင်း ကြီးကြပ်ရေးကော်မတီက တင်ပြသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ် တည်ထောင်ဖွင့်လှစ်နိုင်ရေးအတွက် အဆောက်အအုံအသစ် ဆောက်လုပ်ရန် သို့မဟုတ် လက်ရှိအဆောက်အအုံကို ပြုပြင်ရန် ကြိုတင်ခွင့်ပြုချက် လျှောက်ထားခြင်းကို စိစစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အတူ ကြိုတင်ခွင့်ပြုချက် ထုတ်ပေးခြင်း သို့မဟုတ် ကြိုတင်ခွင့်ပြုချက်ထုတ်ပေးရန် ငြင်းပယ်ခြင်းပြုနိုင်သည်။

အခန်း (၁၀)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းလိုင်စင်

၁၅။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်လိုသူသည် -

- (က) မိမိလုပ်ကိုင်လိုသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအတွက် လိုင်စင်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်။
- (ခ) ပုဂ္ဂလိက နယ်လှည့် ကျန်းမာရေးလုပ်ငန်းနှင့် ပုဂ္ဂလိက ကျန်းမာရေးအကျိုးဆောင်လုပ်ငန်းများမှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်အတွက် လိုင်စင်လျှောက်ထားခြင်းဖြစ်ပါက ပုဒ်မ ၁၃၊ ပုဒ်မခွဲ(ခ) သို့မဟုတ် ပုဒ်မ ၁၄ အရ ထုတ်ပေးသော ကြိုတင်ခွင့်ပြုချက်ကို ပူးတွဲတင်ပြရမည်။

၁၆။ မြို့နယ်ကြီးကြပ်ရေးကော်မတီသည် ပုဒ်မ ၁၅၊ ပုဒ်မခွဲ(က)အရ လိုင်စင်လျှောက်ထားခြင်းကို သတ်မှတ်ချက်များနှင့်အညီ စိစစ်ပြီး ခရိုင်ကြီးကြပ်ရေးကော်မတီသို့လည်းကောင်း၊ ခရိုင်ကြီးကြပ်ရေးကော်မတီသည် ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီသို့လည်းကောင်း သဘောထားမှတ်ချက်နှင့်အတူ အဆင့်ဆင့်တင်ပြရမည်။

၁၇။ ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီသည် -

- (က) ပုဂ္ဂလိကအထွေထွေရောဂါကု ဆေးခန်းလုပ်ငန်းမှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ် လုပ်ကိုင်ခွင့်ပြုရန် လိုင်စင်လျှောက်ထားချက်ကို သဘောထားမှတ်ချက်နှင့်အတူ ဗဟိုအဖွဲ့သို့ တင်ပြရမည်။
- (ခ) ပုဂ္ဂလိက အထွေထွေရောဂါကုဆေးခန်း လုပ်ငန်းလုပ်ကိုင်ခွင့်ပြုရန် လိုင်စင်လျှောက်ထားခြင်းကို စိစစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အတူ လိုင်စင်ထုတ်ပေးရန် သို့မဟုတ် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၈။ ဗဟိုအဖွဲ့သည် ပုဒ်မ ၁၇၊ ပုဒ်မခွဲ(က)အရ ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီက တင်ပြသော လိုင်စင်လျှောက်ထားခြင်းကို စိစစ်ပြီး သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အတူ လိုင်စင်ထုတ်ပေးခြင်း သို့မဟုတ် လိုင်စင်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်သည်။

၁၉။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်အတွက် လိုင်စင်ရရှိသူသည် -

- (က) လိုင်စင်စည်းကမ်းချက်များကို လိုက်နာရမည်။
- (ခ) ဗဟိုအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့က အခါအားလျော်စွာ ထုတ်ပြန်သော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာရမည်။
- (ဂ) ကျန်းမာရေးဆိုင်ရာ အရေးပေါ် လိုအပ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနက ပေးအပ်သော တာဝန်များကို ဆောင်ရွက်ရမည်။

၂၀။ (က) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း တစ်ရပ်ရပ်အတွက် လိုင်စင်ရရှိသူသည် လိုင်စင်သက်တမ်း ကုန်ဆုံးပြီးနောက် မိမိ၏လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက လိုင်စင်သက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက်ပေါင်း ၆၀ ကြိုတင်၍ လိုင်စင်သက်တမ်းတိုးမြှင့်ပေးရန် သတ်မှတ်ချက်များနှင့်အညီ သက်ဆိုင်ရာ မြို့နယ်ကြီးကြပ်ရေးကော်မတီသို့ လျှောက်ထားရမည်။

(ခ) ဗဟိုအဖွဲ့နှင့် ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်သည် ပုဒ်မခွဲ(က)အရ လိုင်စင် သက်တမ်းတိုးမြှင့်ပေးရန် လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ သတ်မှတ် ချက်များနှင့်အညီ ဆောင်ရွက်ရမည်။

၂၁။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်အတွက် လိုင်စင်ရရှိသူသည် မိမိရရှိသော လိုင်စင်ကို အခြားသူတစ်ဦးဦးအား လွှဲပြောင်းခြင်း သို့မဟုတ် ငှားရမ်းလိုခြင်းပြုလိုပါက သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော ဗဟိုအဖွဲ့ သို့မဟုတ် ပြည်နယ်၊ တိုင်း ကြီးကြပ် ရေးကော်မတီသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

အခန်း (၁၁)

ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေးထိန်းသိမ်းမြှင့်တင်ခြင်း

၂၂။ ဗဟိုအဖွဲ့သည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ၏ အရည်အသွေးကို ထိန်းသိမ်း မြှင့်တင်နိုင်ရေးအတွက် သင့်လျော်သော ကျွမ်းကျင်ပညာရှင်များပါဝင်သည့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေးထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့များကို ဖွဲ့စည်းနိုင်သည်။

၂၃။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေးထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့များသည် ဗဟိုအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ အောက်ပါ အချက်များကို စစ်ဆေးပြီး ဗဟိုအဖွဲ့သို့ တင်ပြရမည် -

- (က) ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ဦးရေ၊ ယင်းတို့၏ အရည်အသွေးနှင့် ပစ္စည်းကိရိယာများ ပြည့်စုံခြင်းရှိမရှိ၊
- (ခ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ဘာသာရပ်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတို့က လုပ်ငန်းအသီးသီးအတွက် သတ်မှတ်ထားသည့် ကျင့်စဉ်များနှင့်အညီ ဆောင်ရွက်ခြင်းရှိမရှိ၊
- (ဂ) ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အရည်အသွေးမြင့်မားရေးအတွက် အစီအမံများကို သတ်မှတ်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားခြင်းရှိမရှိ၊
- (ဃ) သက်ဆိုင်ရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်မှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၊ လူနာ၊ အများပြည်သူနှင့် ပတ်ဝန်းကျင်တို့

အား ကျန်းမာရေးအန္တရာယ်မဖြစ်ပေါ်စေရေးနှင့် ကူးစက်ရောဂါ မပြန့်ပွားစေ
ရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်ထားခြင်း ရှိမရှိ၊

- (င) ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းနှင့် စပ်လျဉ်း၍ ကျန်းမာရေး
စောင့်ရှောက်မှု ခံယူသူများက ကျေနပ်မှုရှိမရှိ၊
- (စ) ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ၏ လုပ်ငန်းခွင်အခြေအနေနှင့်
စပ်လျဉ်း၍ ကျေနပ်ဖွယ်ရှိမရှိ၊
- (ဆ) ဗဟိုအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သော စည်းကမ်းချက်များကို
လိုက်နာဆောင်ရွက်ခြင်းရှိမရှိ။

၂၄။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့များနှင့်
ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်တို့သည် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ၏ အရည်
အသွေးကို ထိန်းသိမ်းမြှင့်တင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေး
စောင့်ရှောက်မှုပေးသူတို့အား လိုအပ်သည်များကို ညွှန်ကြားနိုင်သည်။

အခန်း (၁၂)

တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတို့၏ တာဝန်ဝတ္တရားများ

၂၅။ တာဝန်ခံပုဂ္ဂိုလ်နှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတို့၏ တာဝန်ဝတ္တရားများမှာ
အောက်ပါအတိုင်း ဖြစ်သည် -

- (က) လူနာ၏ ကျန်းမာရေးလိုအပ်ချက်ကို အဓိကထား၍ ဆောင်ရွက်ခြင်း၊
- (ခ) ဗဟိုအဖွဲ့၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်
ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာ
ဆောင်ရွက်ခြင်း၊
- (ဂ) ကျန်းမာရေးနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်
ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊
- (ဃ) ခေတ်အလျောက် တိုးတက်လာသော ဆေးပညာနှင့် နည်းစနစ်များကို ဗဟို
အဖွဲ့၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ခြင်း။

- (င) ကျန်းမာရေးဝန်ကြီးဌာနက အခါအားလျော်စွာ သတ်မှတ်ထားသော ကူးစက် မြန်ရောဂါများနှင့် မှုခင်းဆိုင်ရာ ကိစ္စရပ်များကို ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း၊
- (စ) လူနာ၏ အကျိုးကို ရှေးရှု၍ လိုအပ်ပါက သက်ဆိုင်ရာ ပညာရှင်၊ ဌာနနှင့် ဆေးရုံများသို့ အချိန်မီညွှန်းပို့ခြင်း၊
- (ဆ) မည်သည့်အရေးပေါ်လူနာကိုမဆို အသက်ကယ်လုပ်ငန်းများ၊ ဆောင်ရွက် ကုသပေးခြင်းနှင့် လိုအပ်ပါက ညွှန်းပို့ခြင်း၊
- (ဇ) အများပြည်သူအတွက် မျှတသော ဝန်ဆောင်ခဖြင့် အရည်အသွေးမြင့်မား သော ဝန်ဆောင်မှုပေးခြင်း၊
- (ဈ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ နှင့် ကြီးကြပ်ရေးကော်မတီအဆင့်ဆင့်တို့၏ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ခြင်း၊
- (ည) ကျန်းမာရေးစောင့်ရှောက်မှု ခံယူသူ၏ မကျေနပ်မှုကို ဖြေရှင်းပေးနိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိခြင်း၊
- (ဋ) ဆေးရုံအရွယ်အစားနှင့် အမျိုးအစားအလိုက် လိုအပ်သော စီမံခန့်ခွဲရေး အဖွဲ့ ငယ်၊ အရည်အသွေး ထိန်းသိမ်းမြှင့်တင်ရေး အဖွဲ့ငယ်နှင့် အခြား လိုအပ်သော အဖွဲ့ငယ်များကို ဖွဲ့စည်းဆောင်ရွက်ခြင်း၊
- (ဌ) သက်ဆိုင်ရာ အစိုးရဌာန၊ အဖွဲ့အစည်းက တရားဝင် တောင်းခံလာသည်မှ အပ လူနာ၏ ကျန်းမာရေးဆိုင်ရာ အတွင်းရေးကိစ္စကို လျှို့ဝှက်ထိန်းသိမ်း ထားရှိခြင်း၊
- (ဍ) လူနာများကို အသုံးပြု၍ သုတေသနပြုရန် လိုအပ်ပါက ကျန်းမာရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်ရယူဆောင်ရွက်ခြင်း၊
- (ဎ) သတ်မှတ်ထားသော အခွန်အခများကို မှန်ကန်စွာ ပေးဆောင်ခြင်း၊
- (ဏ) သက်ဆိုင်ရာ လိုင်စင်အရ ခွင့်ပြုထားသော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လုပ်ကိုင်သည့် နေရာတွင် ခွင့်ပြုချက် သို့မဟုတ် လိုင်စင်မရှိဘဲ အခြား လုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း။

အခန်း (၁၃)

စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း

၂၆။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်ရရှိသူက ပုဒ်မ ၁၉ ပါ တာဝန်တစ်ရပ်ရပ်ကို လိုက်နာရန် ပျက်ကွက်လျှင် သို့မဟုတ် ဤဥပဒေပါ ပြစ်မှုတစ်ခုခုကို ကျူးလွန်သဖြင့် ပြစ်ဒဏ်စီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊ တာဝန်ခံပုဂ္ဂိုလ်က ပုဒ်မ ၂၅ ပါ တာဝန်ဝတ္တရားတစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင်သော်လည်းကောင်း သက်ဆိုင်ရာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းအတွက် လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော ဗဟိုအဖွဲ့နှင့် ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီတို့သည် သက်ဆိုင်ရာ လိုင်စင်ရရှိသူအား အောက်ပါ စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကို ချမှတ်နိုင်သည် -

- (က) သတိပေးခြင်း၊
- (ခ) သတ်မှတ်ထားသော ဒဏ်ကြေးငွေတပ်ရိုက်ခြင်း၊
- (ဂ) လိုင်စင်ကို ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း၊
- (ဃ) လိုင်စင်ကို ပယ်ဖျက်ခြင်း။

၂၇။ ပုဒ်မ ၂၆ အရ အရေးယူဆောင်ရွက်သော ဗဟိုအဖွဲ့ သို့မဟုတ် ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီသည် ကျန်းမာရေးစောင့်ရှောက်မှုပေးသူက ပုဒ်မ ၂၅ ပါ တာဝန်ဝတ္တရားတစ်ရပ်ရပ်ကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်လျှင် လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ မြန်မာနိုင်ငံဆေးကောင်စီ၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးကောင်စီ သို့မဟုတ် သူနာပြုနှင့် သားဖွားကောင်စီသို့ အကြောင်းကြားရမည်။

အခန်း (၁၄)

အယူခံခြင်း

၂၈။ ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီက ပုဒ်မ ၂၆ အရ ချမှတ်သော စီမံခန့်ခွဲရေးဆိုင်ရာ အမိန့်တစ်ရပ်ရပ်ကိုသော်လည်းကောင်း၊ ဤဥပဒေအရ ချမှတ်သော အခြားအမိန့်တစ်ရပ်ရပ်ကိုသော်လည်းကောင်း မကျေနပ်သူသည် အဆိုပါ အမိန့်ချမှတ်သည့်နေ့ရက်မှ ရက်ပေါင်း ၆၀ အတွင်း ဗဟိုအဖွဲ့သို့ အယူခံနိုင်သည်။

၂၉။ ဗဟိုအဖွဲ့သည် ပုဒ်မ ၂၈ အရ အယူခံမှုတွင် ပြည်နယ်၊ တိုင်း၊ ကြီးကြပ်ရေးကော်မတီ က ချမှတ်သော အမိန့်တစ်ရပ်ရပ်ကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း သို့မဟုတ် အတည်ပြုခြင်း ပြုနိုင်သည်။

၃၀။ ဤဥပဒေအရ ချမှတ်သော ဗဟိုအဖွဲ့၏ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်သည် အပြီး အပြတ်ဖြစ်သည်။

**အခန်း (၁၅)
ပြစ်မှုနှင့် ပြစ်ဒဏ်**

၃၁။ မည်သူမဆို ပုဂ္ဂလိကဆေးရုံလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ၁ နှစ်မှ အများဆုံး ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၂။ မည်သူမဆို ပုဂ္ဂလိက သားဖွားခန်းလုပ်ငန်း သို့မဟုတ် ပုဂ္ဂလိကဆေးခန်းလုပ်ငန်းကို လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံးထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၃။ မည်သူမဆို ပုဂ္ဂလိက ဆေးရုံလုပ်ငန်း၊ ပုဂ္ဂလိကသားဖွားခန်းလုပ်ငန်းနှင့် ပုဂ္ဂလိက ဆေးခန်းလုပ်ငန်းတို့မှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်ကို လိုင်စင်မရှိ ဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား အနည်းဆုံးထောင်ဒဏ် ၃ လမှ အများဆုံးထောင်ဒဏ် ၁ နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

၃၄။ လိုင်စင်ရရှိသူ မည်သူမဆို

- (က) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကို အကြောင်းပြု၍ သက်ဆိုင်ရာ လိုင်စင်အရ ခွင့်ပြုထားသော လုပ်ငန်းလုပ်ကိုင်သည့် နေရာတွင် တည်ဆဲဥပဒေတစ်ရပ် ရပ်အရ တားမြစ်ထားသည့် ကိစ္စရပ်မှအပ အခြားလုပ်ငန်းတစ်ရပ်ရပ်ကို ခွင့်ပြုချက် သို့မဟုတ် လိုင်စင်မရှိဘဲ လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် ထိုသူအား အနည်းဆုံး ထောင်ဒဏ် ၁ နှစ် မှ အများဆုံး ထောင် ဒဏ် ၅ နှစ်အထိ ချမှတ်ရမည့်ပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

(ခ) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းကို အကြောင်းပြု၍ သက်ဆိုင်ရာ လိုင်စင်အရ ခွင့်ပြုထားသော လုပ်ငန်းလုပ်ကိုင်သည့် နေရာတွင် တည်ဆဲဥပဒေတစ်ရပ် ရပ်အရ တားမြစ်ထားသည့် ကိစ္စရပ်ကို ဖောက်ဖျက်ကျူးလွန်ပါက သက်ဆိုင် ရာ တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်။

၃၅။ လိုင်စင်ရရှိသူ မည်သူမဆို ဤဥပဒေအရ မိမိရရှိသော လိုင်စင်ကို သက်ဆိုင်ရာ လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိသော ဗဟိုအဖွဲ့ သို့မဟုတ် ပြည်နယ်၊ တိုင်းကြီးကြပ်ရေးကော်မတီ ၏ ခွင့်ပြုချက်မရှိဘဲ အခြားသူတစ်ဦးဦးအား လွှဲပြောင်းကြောင်း သို့မဟုတ် ငှားရမ်းကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်။

အခန်း (၁၆)

အထွေထွေ

၃၆။ ကျန်းမာရေးဝန်ကြီးဌာနသည် -

- (က) ဗဟိုအဖွဲ့နှင့် ဤဥပဒေအရ ဗဟိုအဖွဲ့က ဖွဲ့စည်းသော အခြား အဖွဲ့အစည်းများ ကုန်ကျစရိတ်ကို ကျခံရမည်။
- (ခ) ဗဟိုအဖွဲ့နှင့် ကြီးကြပ်ရေးကော်မတီ အဆင့်ဆင့်တို့က ရုံးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စီစဉ်ပေးရမည်။

၃၇။ ဤဥပဒေအာဏာမတည်မီက ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ ကျန်းမာရေးဆိုင်ရာ ဥပဒေအရ မှတ်ပုံတင်ခဲ့ပြီးသော ကိုယ်ပိုင်ဆေးကုဂေဟာ ဖွင့်လှစ်သည့် လုပ်ငန်းကို လုပ်ကိုင်သူသည် မိမိ၏ လုပ်ငန်းကို ဆက်လက်လုပ်ကိုင်လိုပါက ဤဥပဒေ အာဏာတည်သည့် နေ့ရက်မှ ရက်ပေါင်း ၉၀ အတွင်း သတ်မှတ်ချက်များနှင့်အညီ ယာယီ လိုင်စင်ကို လျှောက်ထားရမည်။ ထို့ပြင် -

- (က) ပုဂ္ဂလိကဆေးရုံလုပ်ငန်း သို့မဟုတ် ပုဂ္ဂလိက သားဖွားခန်းလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်လျှင် ဤဥပဒေအရ သတ်မှတ်ထားသည့် သက်ဆိုင်ရာ အင်္ဂါရပ်များနှင့် လိုအပ်ချက်များကို ပြည့်စုံစွာ ဆောင်ရွက်ပြီး

ဤဥပဒေအာဏာတည်သည့် နေ့ရက်မှ ၁ နှစ်အတွင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုင်စင်ကို လျှောက်ထားရမည်။

- (ခ) ပုဂ္ဂလိက အထူးကုဆေးခန်းလုပ်ငန်း သို့မဟုတ် ပုဂ္ဂလိက ရောဂါရှာဖွေရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်လျှင် ဤဥပဒေအရ သတ်မှတ်ထားသည့် သက်ဆိုင်ရာ အင်္ဂါရပ်များနှင့် လိုအပ်ချက်များကို ပြည့်စုံစွာ ဆောင်ရွက်ပြီး ဤဥပဒေအာဏာတည်သည့် နေ့ရက်မှ ၉ လအတွင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်။
- (ဂ) ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ (ခ) ပါ လုပ်ငန်းများမှအပ အခြား ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်ကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်လျှင် ဤဥပဒေအရ သတ်မှတ်ထားသည့် သက်ဆိုင်ရာ အင်္ဂါရပ်များနှင့် လိုအပ်ချက်များကို ပြည့်စုံစွာ ဆောင်ရွက်ပြီး ဤဥပဒေအာဏာတည်သည့် နေ့ရက်မှ ၆ လအတွင်း ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လိုင်စင်လျှောက်ထားရမည်။

၃၈။ ဗဟိုအဖွဲ့သည် အများပြည်သူအကျိုးငှာ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ရပ်ရပ်အား ဤဥပဒေပါ ပြဋ္ဌာန်းချက်အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကာလကန့်သတ်ချက်ဖြင့် ကင်းလွတ်ခွင့်ပြုနိုင်သည်။

၃၉။ (က) ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတစ်ခုခုတွင် သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူ၏ ပေါ့လျော့စွာ ဆောင်ရွက်မှုကြောင့် နစ်နာသူသည် မိမိ၏နစ်နာမှုအတွက် နစ်နာကြေးရရှိရန် သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူအား တရားမ နစ်နာမှုဥပဒေ (Law of Tort) အရ စွဲဆိုနိုင်ခွင့်ရှိသည်။

(ခ) ပုဒ်မခွဲ (က) အရ စွဲဆိုခြင်းခံရသော တာဝန်ခံပုဂ္ဂိုလ် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သက်ဆိုင်ရာ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ စီမံခန့်ခွဲရေးနည်းလမ်းဖြင့် အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်မရှိစေရ။

၄၀။ ဤဥပဒေအာဏာမတည်မီက ကိုယ်ပိုင်ဆေးကုဂေဟာများနှင့် စပ်လျဉ်း၍ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေအရ ကျန်းမာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့က ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာ၊ အမိန့်နှင့်

ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံး ဆောင်ရွက်နိုင်သည်။

၄၁။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များသည် တိုင်းရင်းဆေးပညာကို အသုံးပြု၍ ကုသသော ပုဂ္ဂလိကတိုင်းရင်းဆေးရုံ၊ ပုဂ္ဂလိက တိုင်းရင်းဆေးခန်းများနှင့် သက်ဆိုင်ခြင်းမရှိစေရ။

၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် -

- (က) ကျန်းမာရေးဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
- (ခ) ဗဟိုအဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့သည် လိုအပ်သော လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း၊ ကျန်းမာရေးဦးစီးဌာနသည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကိုလည်းကောင်း ထုတ်ပြန်နိုင်သည်။

(ပုံ)

သန်းရွှေ

ဗိုလ်ချုပ်မှူးကြီး

ဥက္ကဋ္ဌ

နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ